



ଅଧ୍ୟତ୍ମିକ ପ୍ରକାଶନ ଏବଂ ପ୍ରକାଶନ କମିଶନ
ପାଠ୍ୟକାରୀ ପାଠ୍ୟକାରୀ ପାଠ୍ୟକାରୀ ପାଠ୍ୟକାରୀ

୦୬୭୫୦୭୨୨୨୨ | ୦୬୭୫୦୭୨୨୨୨

sarpaymaha@gmail.com
www.facebook.com/maharsarpaypublishing
www.maharsarpay.com

ထုတ်ဝေမြင်း	ပထမအကြိမ်
စောင်ရေး	ဖော်ပိနိုယာ ၂၀၂၅ ခန့်
မျက်နှာပုံးဒီဇိုင်း	၁၀၀၀
ထုတ်ဝေသူ	ကိုသုံး
ပုံးနိုင်သူ	ဒေါသီများ (၁၁၂၅)
ဓာတ်	နိုင်ငံရိပ်ရိပ် (နှင့်သင်ပုံးပိုပိုက်-၀၀၄၄၁) ဝျော်ဆုံး
ဓာတ်	အမှတ်-၁၉၇-၁၉၆၈ ၃၉-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
ဓာတ်	ဟန်းဘက်သွင်း
ဓာတ်	ကိုယ် (ငွေအောင်စည်းအုပ်ချုပ်လုပ်ငန်း) ဝျော်ဖြော်ရောဂါ
ဓာတ်	မဟာတေပး
ဓာတ်	အမှတ်-၁၅၂၂ သေယာဥယျာဉ်၊ ၂-နံရွှေ့၊ သုတေသန သားနှင့်လျှော့နယ်၊ ရန်ကုန်မြို့
ဓာတ်	ပုံး - ဝျော်ဆုံး၂၃၀၈၊ ဝျော်ဆုံး၂၃၀၈
ဓာတ်	၁၀၀၀၀ ကျပ်

အကြောင်တော်

မယ်သီတာ ရုံးကြာ । အကြောင်တော်
ရန်ကုန်၊ မဟာတေပး । ၂၀၂၅
၃၁ ၂၀၇ । ၂၀၁၅ × ၁၂၀၅ ၀၈၀၅
(၁) မယ်သီတာ ရုံးကြာ

မယ်သိတာ ရှိတာ

အကြည်တော်

မ ဟ သ စ ပ စ (စ စ စ ဗုဒ္ဓ - ၁၃၂)

အပိုင်း (၁)

ကျောင်းသား အားကစားပွဲတော်။

တဗ္ဗာသိုလ်ကျောင်း၏ အဝင်ဝတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်

ကြီး။

ထိုဆိုင်းဘုတ်ကြီးအောက်မှာမှ တက်ကြွလှပ်ရှားနေကြသော အရောင်အသွေးစုံ တဗ္ဗာသိုလ်ကျောင်းသားများ။ ပြုလုပ်ခဲလှသော ပွဲတော်မို့ ကျောင်းသားကျောင်းသူများ တက်ကြွစည်ကားလှသည်။

အားကစားပွဲများကလည်း စုံလင်လှတာကိုး။

ယဉ်ယဉ်ပျို့ အပျော်စိတ်များနှင့် ခြေလှမ်းကို ခပ်သွက်သွက် လှမ်းလိုက်သည်။

“ယဉ်ယဉ်ရေး... ဟေး... ယဉ်ယဉ်၊ မြန်မြန်လာ မြန်မြန်လာ”

ကျောင်းပေါက်ဝတွင် အရင်ရောက်နှင့်နေသော နီလာလင်းက လှမ်းခေါ်သည်။

ယဉ်ယဉ်ပျို့ နီလာလင်းအနား အပြီးသွားလိုက်ပြီး နီလာလင်းလက်ကိုဆွဲကာ

“ငါတို့ ဘာသွားကြည့်ကြမလဲ၊ ဘတ်စကတ်ဘော သွားကြည့်

ကြမလား”

သူ့စကားကို နီလာလင်းက နှစ်ခမ်းရွှေလိုက်ပြီး

“ဟာ မမိုက်ပါဘူး၊ ဘတ်စကတ်ဘောက ကလန်ကလား ပိန် ညျှောင်တွေပဲရှိတာ မငမ်းချင် အဲ... မကြည့်ချင်ပါဘူး၊ နောက်ပြီး သူတို့ ဘောင်းဘီတွေက အရှည်ကြီး”

ယဉ်ယဉ်ပျိုက နီလာလင်း အကြံကိုရိပ်မိကာ ပြီးလိုက်ပြီး

“ဒါဆို စားပွဲတင်တင်းနစ် သွားကြည့်မလား၊ ဘောင်းဘီတို့လေး တွေနဲ့လေ”

ဒါကိုလည်း နီလာလင်းက ခေါင်းခါပြီး

“ဟာ၊ အဲဒါလည်း မကြည့်ချင်ပါဘူး၊ ဘောင်းဘီတို့ဆိုပေမဲ့ ကျားကျားလျားလျား မဖြစ်ဘူး၊ မကြွောက်ဘူး”

ယဉ်ယဉ်ပျို့ စိတ်ညစ်သွားဟန်ဖြင့်

“ကဲ ဒါဖြင့် ဘာသွားကြည့်မလဲ”

“Boxxer ဗဲ”

“ဟင်”



နီလာလင်း၊ ယဉ်ယဉ်ပျို့၏လက်ကို အတင်းဆွဲခေါ်နေသည်။
ယဉ်ယဉ်ပျိုက ခြေလှမ်းကို နောက်ပြန်ဆွဲရင်း

“ဟင့်အင်း၊ ဟင့်အင်း မလိုက်ချင်ဘူး၊ သွေးသံရဲရဲတွေ မကြည့်ချင်ဘူးနော်၊

“မလိုက်ဘူး၊ မလိုက်ဘူး”

နီလာလင်းက ယဉ်ယဉ်ပျို့ရဲလက်ကို အတင်းဆွဲခေါ်ရင်း

“လာပါဟာ၊ နှင်းကြွောက်သွားလိမ့်မယ်၊ ဒီနေ့မှာ ဒသာ ထိုးလိမ့်မယ်”

နီလာလင်း စကားကြောင့် ယဉ်ယဉ်ပျို့ အုံအားသင့်သွားသည်။

“ဒသာ ဟုတ်လား၊ ဒသာက ဘယ်သူလဲ၊ တို့ကောင်းမှာ ဒီလိုနာမည်ပျိုးနဲ့ ရှိလို့လား”

ယဉ်ယဉ်ပျို့ အမေးကို နီလာလင်းက သက်ပြင်းချုပြီး

“နာမည်ရင်းက မင်းထင်တဲ့၊ အက်လိပ်စာ နောက်ဆုံးနှစ်ကောင်း

မယ်သီတာ ရှိုကာ

သား၊ လက်ရွှေထိုးရင် ကြမ်းလန်းလို့ ဒဿာကြတာ၊ လူတွေ သိတာက ဒဿာမင်းထင်တဲ့ ထိုင်းနယ်စပ်မှားလည်း သူက နာမည်ကြီးတယ်”

“ဟဲ့ တက္ကာသို့လ်ကျောင်းသားက လက်ရွှေထိုးလား”

သူ့အမေးကို နီလာလင်းက

“ဟာ ထိုးတာပေါ်ဟာ၊ လာ လာ၊ နောက်ကျြိုး ဒဿာကြီးထိုးတာ မမိလိုက်ဘဲနောမယ်၊ မြန်မြန်လာ”

နီလာလင်း ဆွဲခေါ်ရာနောက် ယဉ်ယဉ်ပျိုး ယက်ကန်ယက်ကန် နှင့် ပါသွားရပေါ်သည်။



Boxxer ပွဲရောက်တော့ ပွဲက အတော်စည်နေဖြိုး လူအများက တက်ကြနေကြပြီး

“ဒဿာ ဒဿာ”

နှင့် ဒဿာမည်ကို အကျယ်ကြီး အော်ဟစ်အားပေးနေကြသည်။

ကြိုးစိုင်းအတွင်းမှာတော့ ယောက်သွားနှစ်ယောက်၊ တစ်ယောက် ကိုတစ်ယောက် အာရုံစိုက်ရင်း ထိုးသတ်နေကြသည်။ ဒါကို ယဉ်ယဉ်ပျိုး က နီလာလင်းအား လက်တို့ပြီး

“ဟဲ့ နှင်ပြောတဲ့ ဒဿာက ဘယ်ဟာလဲ”

သူ့အမေးကို နီလာလင်းက လက်ညွှေ့ထိုးပြီး

“ဟိုမှာ အနီရောင်နဲ့လေဟာ”

နှစ်ယောက်စလုံးက ကျောင်းသားပွဲမို့ လက်ရွှေ့ထိုးသည့် ခေါင်းစွမ်းမှု အပြည့်စွမ်းသားသည့်မို့ ရပ်ကို ကောင်းမွန်စွာမြှင့်ရ။ ဒါကို ယဉ်ယဉ်ပျိုးက သဲသဲမဲ့ကြည့်ပြီး

“ဟဲ့ လက်ရွှေ့ထိုးတဲ့နှစ်ယောက်စလုံး ဘာလို့သွားခေါ်ကြတာလဲ”

သူ့စကားကို နီလာလင်းက

“ပေါက်ကရဲ အဲဒါ လက်ရွှေ့ထိုးတဲ့ အံကပ်တပ်ထားလို့ သွားဖုံး မြင့်နေတာပါဟာ”

ယဉ်ယဉ်ပျိုးက မျက်လုံးပြုးကြီးနှင့်

“သိပါဘူး၊ သွားခေါတွေအချင်းချင်း အမြင်ကတ်လို့၊ တက်ထိုး
နေကြတာလားလို့”

နီလာလင်း ယဉ်ယဉ်ပျိုကို မျက်တောင်းထိုးရင်း

“နှင်ကတော့ လုပ်ပြီ”

ထိုစဉ်မှာပင်

“ဒဿရဲ့ ဘယ်စိုက်လက်သီး ထိပါပြီခင်ဗျာ၊ အပြာအသင်းက
သိန်းဟန် ယိုင်သွားတယ်၊ ဒဿက လိုက်မထိုးဘူးခင်ဗျာ၊ ရပ်ကြည့်နေပါ
တယ်၊ တစ်ဖက်သားကို ညာတာတဲ့သဘော၊ ပပေါ်ဖက်ရှင်နယ်နဲ့ အပျော်
တမ်းမို့၊ မလုပ်ချင်တဲ့သဘောပါ မှန်ပါတယ်ခင်ဗျာ”

ဘဲခိုးချိန်မှာပဲ

“တောင်... တောင်... တောင်”

ခေါင်းလောင်းသံ။

“အချိန်စွဲသွားပါပြီခင်ဗျာ၊ အင်မတန်ကြည့်ကောင်းတဲ့ Boxxer
ပွဲပါပဲ၊ ဒဿက အလဲမထိုးခဲ့တာမို့၊ ခိုင်အဆုံးအဖြတ်နဲ့ အနိုင် အရှုံး
သတ်မှတ်မှာပါ”

နီလာလင်းက ယဉ်ယဉ်ပျိုလက်ကိုဆွဲပြီး လက်ရွှေ့စင်နားပြီး
သွားကာ

“ဟေး၊ ဒဿ”

စင်အောက်မှ နီလာလင်းခေါ်သံကြောင့် ဒဿဝေါကြည့်သည်။
နောက် လက်ပြပြီး အနောက်ဘက်သို့၊ လာရန် ဗျုန်ပြသည်။

“ပုံ၊ ပုံ၊ ပုံ၊ ပုံ၊ ပုံ၊ ပုံ”

“ခိုင်သုံးဦးအမှတ်များနဲ့ ဒဿမင်းထင် အနိုင်ရရှိပါတယ်ခင်ဗျား”

ဒဿ အနိုင်ရသည်မို့ လက်မြောက်လိုက်သည်။ ဒါကို ယဉ်ယဉ်ပျို့
ကလည်း မိန်းကလေးမို့ မြင်သည်။

“ဟွန်း၊ ချိုင်းမွေးတွေနဲ့”



ဆောင်းနံနက်ခင်းမို့ ရာသီဥတ္တက အေးနေသည်။

စာသင်ချိုင်နောက်မကျသေးသော်လည်း ယဉ်ယဉ်ပျို့ သွေးပူအောင်

မယ်သီတာ ရှိကာ

ခြေလှမ်းကို အရှင်မြင့်လိုက်သည်။

မဆီးဆီး မနေ့ကတွေ့လိုက်ရသာ ဒသမင်းထင်ခေါ် ချိုင်းမွေးနဲ့
အစ်ကိုကြီးရပ်က စိတ်ထဲပေါ်လာပြီး ပြုးနေမိသေး၏။

မိန်းကလေးဆံပင်များလို ချိုင်းမွေးကို ဟိုက်လိုက်ဖောက်ဖို့
တမင်မွေးထားတာလားဟု တွေးမိပြီး ရယ်ချင်မိသွားသည်။

“ပန်းရောင်တဖြတ်၊ အနိရဲ့တဖြတ်၊ အဖျားပိုင်းကအဖြူ၊ ဒါဆို
အတော်လှမှု”

စိတ်ကူးထဲ ပုံဖော်မိနေသေးသည်။ ထိုစဉ်မှာပင်

“ယဉ်ယဉ်ပျို့”

အတွေးမဆုံးမီ အနီးကပ်ခေါ်သံကြောင့် ယဉ်ယဉ်ပျို့ လန်းသွား
မိသည်။ လုညွှေကြည့်လိုက်တော့

“ဒသမင်းထင်”

မထင်မှတ်ဘဲ ဒသမင်းထင်ကိုမြင်တော့ ရယ်ရမလို့၊ ကြောက်ရ^၁
မလို ဖြစ်နေမိသည်။

မနေ့ကလို အားကစားဝတ်စုနှင့် မဟုတ်ဘဲ ရှင်းဘောင်းဘီ၊
ဂျင်းအကျိုး သပ်သပ်ရပ်ရပ် ဝတ်ထားတော့ ယောက်ဗျားပီပီသသ ခန့်ခန်း
ညားညားပုံတော့ မြင်နေရသည်။

အသေအခြားကြည့်မှ ဘယ်ဘက်မျက်ခုံးမှာ အမာရွတ်တစ်ခရီးနေပြီး
မျက်ခုံးက ဆက်မဆော်၊ ဤသည်ကပဲ ပို့ချုံကြည့်ကောင်းနေသယောင်။

“**သော် ချိုင်းမွေးထားတာ ဒီနေရာ ပြန်ကပ်ဖို့ဖြစ်မယ်**”

တွေးမိပြီး ခွီခွန် ရယ်မိမလို ဖြစ်သွားရလေသည်။ ဒါကို ဒသ
က မျက်မှောင်ကြုတ်ကြည့်၍

“**ကျွန်ုတော့ကိုကြည့်ပြီး ဘာရယ်စရာပါလိုလဲ**”

ကိုယ့်အတွေးနဲ့ကိုယ့်လို့၊ ယဉ်ယဉ်ပျို့မှာ မျက်နှာပိုးမသတ်နိုင်။
အတန်ကြာမှ ရယ်ချင်စိတ်ကို အနိုင်နိုင်ထိန်းပြီး

“ဟိုလေ ရှတ်တရက်ကြီး တွေ့လိုက်ရတော့ တစ်မျိုးကြီးဖြစ်
သွားရလို့။”

“**သော်**”

မင်းထင်က ဘာမှပြန်မပြော။ ယဉ်ယဉ်ပျို့နှင့် ယုံ့ချုံသာ လမ်း
လျောက်လိုက်လာသည်။ ခြေလှမ်း သုံး၊ လေးလှမ်းလောက် အတူလျောက်

ပြီးမှ

“ယဉ်ယဉ်ပျို့၊ ကျွန်တော့ကို ဘယ်လိုမြင်လဲ”

“မျက်လုံးနှစ်လုံး ပါနေလိုမြင်တယ်လေ၊ ဘာလို့လဲ”

“ဗျာ”

ယဉ်ယဉ်ပျို့စကားကြောင့် မင်းထင်ကြောင်သွားသည်။ နောက်မှ သဘောပေါက်ပြီး

“ဧည့် ဟုတ်သား၊ မျက်လုံးနှစ်လုံးပါနေလို့ မြင်ရတာပဲ၊ ဟဲ ဟဲ ကျွန်တော်က ယဉ်ယဉ်ပျို့ကို ဘယ်လိုမှ မမြင်ဘူးဗျာ”

ယဉ်ယဉ်ပျို့ မျက်လုံးလေးစိုင်းသွားသည်။ ပြီးမှ

“ဟင် ဘာလို့”

သူ့အမေးကို မင်းထင်က ရယ်ကျကျလုပ်ပြီး

“ဟဲ ဟဲ ဟိုလေ၊ အချို့မှာ မျက်စီမရှိဘူးဆိုလို့၊ အဟဲ”

“ဟင့်”

ယဉ်ယဉ်ပျို့ ရှုက်ရဲရဲလေး ဖြစ်သွားသည်။ လက်ရွှေသမားက ထင်ထားတာထက် စကားတတ်နေတာကိုး။ ထိုကြောင့် စကားလမ်းကြောင်း ပြောင်းသည့်အနေဖြင့်

“ဟိုလေ၊ ကိုမင်းထင် လက်ရွှေထိုးတာကြာပြီလား”

သူ့အမေးကို မင်းထင်က မျက်မောင်ကြုတ်သွားပြီး

“ကြာပြီလားဆိုတော့ ကြာပြီလို့ပဲ ဆိုရမှာပေါ့၊ အဲ ဒါပေမဲ့ ကျွန်တော်က ဒီဘက်မှာတော့ မထိုးဘူး၊ ကျွန်တော်တို့ရွာမှာတော့ ထိုင်းနိုင်းနဲ့ နိုင်းတော့လေ၊ ရွာဘူးပွဲဖြစ်ရင် သူတို့လာလာစိန်ခေါ်ရင်တော့ နယ်ခံအနေနဲ့၊ ထိုးရတယ်လေ၊ ဆိုရရင် မြန်မာအချင်းချင်းတော့ မထိုးဘူး၊ နိုင်းခံခြားသားတွေနဲ့ဆို ထိုးတယ်ပေါ့”

“ဧည့်”

ယဉ်ယဉ်ပျို့ အလိုက်သင့် ခေါင်းညိုတ်သည်။ ထိုတော့မှ မင်းထင်က တိုင်းရင်းသားဖြစ်၍ စကားအနည်းငယ်လေး ဝဲသယောင် ရှိတာကို သတိထားမိသည်။

သူ့ပုံစံကလည်း ယဉ်ယဉ်ကျေးကျေးနှင့် နှစ်လိုဖယ်ရှိသည်ကိုလည်း ပို၍ သတိထားမိသည်။

“နောက်ဆို ကျွန်တော်တို့ ရွာဘူးပွဲတွေ ယဉ်ယဉ်ပျို့ရောက်မှာပါ”

“ရင်၊ ဘာလို့”

မဆီမဆိုင်စကားကြောင့် ယဉ်ယဉ်ပျို့ အဲအားသင့်ပြီး ပြန်မေးသည်။ ဒါကို မင်းထင်က ယဉ်ယဉ်ပျို့ကို ပြီး၍ ပြန်ကြည့်ကာ

“အိမ်ထောင်ဖက်ဖြစ်သွားရင် တစ်ယောက်နေထိုင်ရာ တစ်ယောက်လိုက်ရတယ်လေ”

“ရင်”

ရှုတ်တရက် စိတ်ထဲ ရှုက်သွားမိသည်။ နောက်တော့ စိတ်ထဲတွင်တော့

“ချိုင်းမွေးနဲ့အစ်ကိုကြီးကတော့ လုပ်ပြီ”



ချယ်ရီ၊ ဝိတောက်ရာသီများ ကာလအွေးလျားလာတော့လည်း မင်းထင်နှင့် ယဉ်ယဉ်ပျို့တို့ တစ်ယောက်အကြောင်းတစ်ယောက် ပိုနားလည်၍ သံယောဇ္ဈာ ခိုင်မာလာသည်။

မနက်တိုင်း မင်းထင်က ယဉ်ယဉ်ပျို့တို့ အဆောင်ရွှေ လာစောင့်ကာ ခေါ်သည်။ ကျောင်းတွင်လည်း စာသင်ချိန်မှုလွှဲ၍ တတွဲတွဲ။

အားလုံးတော်မူရနှင့် စိတ်ပညာမေရာက် ဖောက်ထားသော လမ်းကလေးသည်လည်း သူတို့နှစ်ဦး ခြေရာများကြောင့်ပင် ပိုနက်လာသယောင်။

ကျောင်းပိတ်ရက်များတွင် မနက်ပိုင်း ယဉ်ယဉ်ပျို့ ကျွန်းမာရေးအတွက်ထပြီးချိန်တွေလည်း မင်းထင်က တတွဲတွဲ အမြဲပါသည်။ ကျွန်းမာရေးကို အတူတူလုပ်ကြသည့်နိုင်း ရင်းနှီးမှာ ပိုလာကြသည်။ ချစ်သွေသက်တမ်း ကြောမြင့်လာသည်နှင့်အမျှ သံယောဇ္ဈာတို့သည်လည်း ပို၍ပိုးရင့်ခိုင်မာလာသည်ပေါ့။ တစ်ယောက်အကြောင်းတစ်ယောက် ပို၍နားလည်ရင်းနှီးလာကြသည်။

မင်းထင်မှာ ဝါသနာအရ လက်ရွှေ့ထိုးသူ ဖြစ်သော်လည်း မူရင်းစိတ်မှာ လွန်စွာနိမ့်ချုပြီး ယဉ်ကျေးသူတစ်ဦးလည်းဖြစ်သည်။

အမြဲတစေ သူတစ်ပါးအား ကူညီချင်သူဖြစ်ပြီး နိုက်ရန်ဒေါသာဖြစ်ခြင်း လူတစ်ဖက်သားအား အနိုင်ထက်ပြုလိုစိတ် မရှိသူလည်း ဖြစ်ပါသည်။

သို့သော် ရုပ်နံရဲ့ခြုံ ကြောင်တောင်တောင်နိုင်လှသော အတွေး

တချို့တော့ ရှိသည်။

“ယဉ်ယဉ်ရေ ကိုယ်တို့လက်ထပ်ရင် တရားရုံးတက်လက်မှတ်ပဲ
ထိုးမယ်၊ မဂ်လာတော့ မဆောင်ချင်ဘူးကွာ”

“ဟင်၊ ဘာလို့၊ မိန်းကလေးတွေဟာ တစ်သက်မှ တစ်မဂ်လာမို့
တင့်တောင့်တင့်တယ်လေး၊ မဂ်လာဆောင်ချင်ကြတာပဲ မဟုတ်လား ဘာလို့
လဲ”

ယဉ်ယဉ်ပျို့၏ အမေးကို မင်းထင်က အလေးအနက်တွေးပြီး

“ဘာလို့လဲဆိုတော့ကွာ၊ ယောက်ဘူးနဲ့ မိန်းမကိစ္စက လူသိမခံတဲ့
ကိစ္စ မဟုတ်လား”

“အင်းလေ၊ အဲဒါနဲ့ မဂ်လာဆောင်တာနဲ့ ဘာဆိုင်လို့လဲ”

ယဉ်ယဉ်ပျို့အမေးကို မင်းထင်က ခေါင်းညီတ်ပြီး

“ဆိုင်တယ်လေ၊ မဂ်လာဆောင်တာက မိဘဆွဲပျိုး၊ အပေါင်း
အသင်းတွေဖိတ်ပြီး ကျွန်ုတ်တို့၊ ကျွန်ုမတို့ ဒီနောက်စပြီး ဟင်းဟင်းနော်၊
လူကြီးတွေကိုလည်း အသိပေးပြီးပြီနော်၊ ဒါကြောင့် တရားဝင် ပို့ပေါ်တော့
မှာနော်၊ လာမတားကြနဲ့ ဟင်း ဟင်း ဆိုတာမျိုးကြီး ဖြစ်မနေဘူးလား”

မင်းထင်ပြောလိုက်မှ ယဉ်ယဉ်ပျို့ မျက်လုံးပြုးပြီး

“ဟယ် ရှင်ပြောလိုက်မှ ရှက်စရာကြီး”

ဒါကို မင်းထင်က ဆက်၍

“နောက်ပြီးရှိသေးတယ်၊ လူရေ့သူရေ့ ဝတ်ကောင်းစားလှနဲ့
မဂ်လာခုတင်ကြီးကိုပြပြီး တွေ့တယ်နော်၊ ဒီခုတင်ကြီးပေါ်မှာနော်၊ ဟင်း
ဟင်း ကျွန်ုတ်တို့၊ ကျွန်ုမတို့ကို အဖေတို့အမေတို့၊ အဆိုးမဆိုနဲ့နော်၊
ဟင်း ဟင်း ဒီခုတင်ကြီး မြင်တယ်နော်၊ ဟင်းဟင်း အသိပေးထားပြီးပြီနော်၊
နောက်မှ ခုတင်ကြီး လူပ်တယ်၊ လူပ်တယ် လာမလုပ်နဲ့”

မင်းထင်စကားကြောင့် ယဉ်ယဉ်ပျို့ မျက်နှာလေးရဲသွားပြီး
မျက်နှာကို လက်နှင့်ပြန်အပ်ကာ

“ဟယ် ရှင်ဘာတွေပြောနေတာလဲ၊ ရှက်စရာတွေ”

ဒါကို မင်းထင်က မပြီးသေး။

“နောက်ပြီး ရှိသေးတယ်၊ ဝယ်ထားတဲ့ မဂ်လာဘီရှိကြီးပြပြီး
မဂ်လာပွဲပြီးတာနဲ့ ကျွန်ုတ်တို့၊ ဒါတွေချွတ်ပြီး ဒီမှာထည့်မှာနော်၊ ဟိုဟို
နော်”

“ဟယ် တော်ပါတော့ဆို”

“ရှိသေးတယ်၊ မင်္ဂလာခန်းထဲဝင်ရင်လည်း ကျန်တဲ့သူတွေက ဖြေးတားပြီး နင်တို့အဝါဟံသွင် နွားသိုးဖြေးပြတ်တော့ မရဘူး၊ ဒီမှာ ငါတို့ကို ပိုက်ဆံပေးပြီးမှဝင် ဆိုပြီး ကိုယ်လင်ကိုယ်မယား ကိုယ့်အခန်းထဲဝင်ရင် တောင် သူများက ပိုက်ဆံကောက်သေး”

“ကဲ တော်ပါပြီ”

ယဉ်ယဉ်ပျို့မျက်နှာ အတော်ရဲနေဖေပြီ။ မင်းထင်က မပြီးသေး။

“ဒါတင် ဘယ်ကမလဲ၊ ဉာဏ်ရင်လည်း ကောင်းကောင်းမအိပ်ရဘူး၊ အိမ်ခေါင်မိုး ခဲနဲ့ချပြီး ခဲဖိုးဆိုတာတွေက လာဦးမှာ၊ နောက်ပြီး အတွဲ ချောင်းတတ်သူတွေကို မင်္ဂလာပွဲကြီးနဲ့ အသိပေးသလိုဖြစ်ပြီး”

ယဉ်ယဉ်ပျို့ မင်းထင်ရဲပါးစပ်ကို အတင်းပြေးပိတ်ပြီး

“ကဲ..တော်ပါပြီ၊ လက်မှတ်ပဲ ထိုးတော့မယ်၊ ဟုတ်ပြီလား”

ရာသီဥတုက သာယာပါသည်။



မှန်ပေသည်။ လောက၍ အတင်းအပြောခံရရဲ့ပွဲကို ပြပါဆိုလျှင် မင်္ဂလာပွဲကိုသာ ပြရပေမည်။

သတို့သမီးဝတ်စုံမှုစဉ် မိတ်ကပ်အဆုံး အားလုံးဟာ ပြောစရာ ချည်း ဖြစ်သည်။ လှရင်လည်း လှလို့၊ မလှရင်လည်း မလှလို့၊ အပြောခံရသည်။

“ဟယ် သတို့သမီးက မိတ်ကပ် ဘယ်လိုပြင်ထားလဲ မသိဘူး၊ ရပ်ကိုတောင်မမှတ်မိဘူး”

“အေးလေ၊ ရွှေတွေက အတုတွေ ရှားဝတ်ထားတာဖြစ်မယ် မပြောင်မယောင်နဲ့”

“သတို့သားကလည်း ရပ်ဆိုလိုက်တာဟယ် တာတောကို လန်ရောပဲ၊ လူ့နောက်ကို မိတ်ကပ်က မနည်းပြေးလိုက်နေရတယ်”

“မျက်နှာတစ်ကွင်းပဲ ကွက်ဖြူနေတော့ အားပုံးကို အရည်ဆုတ်ထားသလိုပဲ”

“အေးလေ၊ အရပ်ကလည်းပုသေး၊ ပိုက်ဆံရှိလို့၊ မိန်းမရတယ်

ဆိုတာ ဒီကောင်မျိုးနေမှာ”

ဒါတင်မက မင်္ဂလာပွဲ လာသူအချင်းချင်းလည်း အလွတ်မပေး။

“ဟယ် ဟိုကောင်မ ဝတ်ထားတာကြည့်စမ်း၊ လာတာက
ဆိုက်ကားနဲ့”

“ဟူတ်ပဟယ်၊ သူ့ခန္ဓာကိုယ်မှ အားမနာ၊ အစိမ်းဝမ်းဆက်ကြီး
ဝတ်လာတာ”

“ဟိုကောင်မလည်းကြည့်ဦး၊ မင်္ဂလာလက်ဖွဲ့ထည့်တော့ ငါးရာ၊
တစ်မိဿားစုလုံးခေါ်ပြီး လာစားနေတာ”

ဒါတင် ဘယ်ကမလဲ။

“ကောင်မလေးက ရည်းစားအများကြီးထားပြီးမှ ဒီကောင့်ကို
ဘာလို့ယူလဲ မသိဘူး”

“ဟဲ့ ဒီကောင်ကလည်း အရင်မိန်းမကြီးရှိတယ် ကြားတယ်နော်”
ဟူတ်လား၊ မဟူတ်လားမသိ။ ငယ်ကျိုးငယ်နာလည်း အကုန်
ကြားရပေမည်။

ရှိသေးတယ်။

“ဟဲ့ သတို့သမီးအဖောက အကြွေးတွေ အများကြီးဆိုလား”

“သူတို့သာ မျှော်လင့်နေတာ၊ သတို့သားကလည်း အခွဲကြီးပဲ
ရှိတော့တာ”

မင်္ဂလာရှိသောပွဲ၌ မင်္ဂလာမရှိသော သတင်းများ အကြားရရုံးပွဲကို
မင်္ဂလာပွဲဟု ခေါ်ဘွင်ပါသည်။





စာရေးသူ ကိုယ်ရေးအကျဉ်း

အမည်ရင်းမှာ စောကြည်ဖြူ ဖြစ်ပြီး အဘ ဦးထွန်းနိုင်၊ အမိ ဒေါ်ညွန့်နွယ်တို့မှ မွေးဖွားသည်။ မွေးချင်း (ဂ)ယောက်အနက် (၆)ယောက် မြောက်သားဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် ကိုကိုဏ္ဍား ကလောင်အမည်ဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် အကြည်တော် ကလောင်အမည်ဖြင့် လုံးချင်း ဝေါ်များ စတင်ရေးသားခဲ့သည်။ ကဝေပျိုး၏နိုင်ဒါန်း၊ ဘီလူး၊ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ရွှေမိုးသည်း၊ နတ်နေကိုင်း မှစ၍ လုံးချင်းဝေါ်ပေါင်း (၆၀)ကျိုး ရေးသားထုတ်ဝေခဲ့သည်။

ရပ်ရှင်ဝေါ်ဘောတ်ညွန့်အနေဖြင့် ဘီလူး၊ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ဟော့ရှုံး ၁/၂/၃ မှစ၍ ရပ်ရှင်ဘောတ်ညွန့်ပေါင်း ၃၀ ကျိုး ရေးသားခဲ့သည်။ ဇန်နဝါရီလ ၁၀၂၅ ခုနှစ် မြန်မာ့ရပ်ရှင်တုံးခွဲနှစ်ဆုံး အကယ်ဒီ (၂) ရွှေ ဆွတ်ချုံးပေးနိုင်ခဲ့သည်။

၉-၁-၂၀၂၂ ရက်နေ့တွင် ဤပေါ်သောရောက်ဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်သည်။
